

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  
မြန်မာနိုင်ငံစာရင်းကောင်စီ

အမိန့်ကြော်ငြာစာအမှတ်- ၁၂/ ၂၀၁၅  
၁၃၇၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက်  
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်

**စာရင်းစစ်လုပ်ငန်းအမည်ဖြင့်မှတ်ပုံတင်ခြင်း**

၁။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၄၈ နှင့် ၅၁ တို့အရ စာရင်းလုပ်ငန်းများကို လုပ်ငန်းအဖွဲ့အမည်ဖြင့် မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ရာ ယင်းလုပ်ငန်းများကို မှတ်ပုံတင်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့်လိုအပ်ချက်များကို ထုတ်ပြန်လိုက်သည်။

၂။ စာရင်းစစ်လုပ်ငန်းအမည်ဖြင့် မှတ်ပုံတင်ခွင့်ပြုခြင်းသည် ၎င်းလုပ်ငန်းတွင်ပါဝင်သည့် အများ နှင့်ဆိုင်သောစာရင်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးချင်းကို ယင်းလုပ်ငန်းအမည်ဖြင့် စာရင်းစစ်လုပ်ငန်း လုပ်ကိုင်နိုင်ရန်ဖြစ်သည်။ လုပ်ငန်းအဖွဲ့ကို အများနှင့်ဆိုင်သောစာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်းမဟုတ်ပါ။

၃။ စာရင်းစစ်လုပ်ငန်းအမည်ကို မှတ်ပုံတင်ရာတွင် အောက်ပါဖွဲ့စည်းမှုပုံစံများဖြင့် ဖွဲ့စည်းထား သည့်လုပ်ငန်းများကို မှတ်ပုံတင်ပေးမည်ဖြစ်သည်-

- (က) တစ်ဦးချင်းစာရင်းလုပ်ငန်းအမည်ကို မှတ်ပုံတင်ခြင်း၊
- (ခ) အများနှင့်ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်ရရှိထားသည့် မြန်မာ နိုင်ငံသားများပေါင်းစပ်၍ ဖွဲ့စည်းထားသည့် အစုစပ်လုပ်ငန်း၊
- (ဂ) အများနှင့်ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်ရရှိထားသည့် မြန်မာ နိုင်ငံသားအစုရှင်များဖြင့် ဖွဲ့စည်းထားသည့်ကုမ္ပဏီ

၄။ စာရင်းစစ်လုပ်ငန်းအမည်ကို မှတ်ပုံတင်ခွင့်ပြုရာတွင် စာရင်းစစ်လုပ်ငန်းအမည်သည် နိုင်ငံခြားအဖွဲ့အစည်း၏အမည်ကို တိုက်ရိုက်သော်လည်းကောင်း၊ ဆင်တူရိုးမှားသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသသော်လည်းကောင်း သုံးစွဲခြင်းကို ခွင့်မပြုပါ။

၅။ နိုင်ငံခြားစာရင်းစစ်/ စာရင်းကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းရှိခဲ့လျှင် မည်သို့ပူးပေါင်းဆောင်ရွက်မှုရှိသည်ကိုသိရှိနိုင်ရန် မှတ်ပုံတင်ခွင့်ပြုရန်လျှောက်ထားသည့်အချိန်တွင်

ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အထောက်အထားများကို မြန်မာနိုင်ငံစာရင်းကောင်စီသို့ ပူးတွဲတင်ပြရမည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်မှုရှိပါက-

- (က) ပူးပေါင်းဆောင်ရွက်မှုရှိကြောင်းကို အများနှင့်ဆိုင်သောစာရင်းလုပ်ငန်း Public Practice နှင့်သက်ဆိုင်သည့် စာရင်းစစ်ဆေးခြင်းကိစ္စရပ်များတွင် နိုင်ငံခြား အဖွဲ့အစည်းများ၏အမည်၊ Logo များ၊ အမှတ်အသားများ၊ တံဆိပ်များကို ရုံးသုံး စာရွက်စာတမ်း၏ Letter Head များတွင် ဖော်ပြခွင့်မပြုပါ။ သို့ရာတွင် လုပ်ငန်း၏ ရုံးသုံးစာရွက်စာတမ်း အောက်ခြေရှိ စာတမ်း (Footer) တွင်သာ Member/ Associate/ Correspondence Firm of xxxx စသည်ဖြင့် ပူးပေါင်း ဆောင်ရွက်မှုပုံစံကို ဖော်ပြနိုင်သည်။
- (ခ) အများနှင့်ဆိုင်သောစာရင်းလုပ်ငန်း Public Practice မှအပ ကျန်လုပ်ငန်းများတွင် နိုင်ငံခြားအဖွဲ့အစည်းများ၏အမည် Logo များ၊ အမှတ်အသားများ၊ တံဆိပ်များကို ရုံးသုံး စာရွက်စာတမ်း၏ Letter Head များတွင် အသုံးပြုနိုင်သည်။

၆။ အများနှင့်ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ် မှတ်ပုံတင်ရန်လျှောက်ထား သည့်အခါ မည်သည့်စာရင်းစစ်လုပ်ငန်းအဖွဲ့တွင် လက်မှတ်ထိုးမည်ဖြစ်ကြောင်းကို ဖော်ထုတ်တင်ပြ ရမည်။

၇။ အများနှင့်ဆိုင်သောစာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရသူတစ်ဦးသည် စာရင်းစစ်အစီရင်ခံစာတွင် လက်မှတ်ထိုးရာတွင် စာရင်းစစ်လုပ်ငန်းအဖွဲ့ တစ်ခုထက်ပို၍ လက်မှတ်ထိုးခွင့်မရှိ။

၈။ စာရင်းစစ်အစီရင်ခံစာတွင်လက်မှတ်ထိုးရာ၌ အမည်၊ လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်အမှတ်၊ မှတ်ပုံတင်ထားသည့်စာရင်းစစ်လုပ်ငန်းအမည်နှင့် မှတ်ပုံတင်အမှတ်တို့ကိုဖော်ပြ၍ လက်မှတ် ထိုးရမည်။ စာရင်းစစ်လုပ်ငန်းအပ်နှံခြင်းကို လက်ခံရာတွင်လည်းကောင်း၊ စာရင်းစစ်လုပ်ငန်း ပြီးမြောက်သည်အထိ ဆောင်ရွက်ရာတွင်လည်းကောင်း၊ လုပ်ငန်းအနေဖြင့် တာဝန်ယူဆောင်ရွက်ရာ တွင် လည်းကောင်း စာရင်းစစ်လုပ်ငန်းအမည်ကို အသုံးပြုနိုင်သည်။

၉။ စာရင်းစစ်လုပ်ငန်းအဖွဲ့အမည်ဖြင့် မှတ်ပုံတင်ရန် လျှောက်ထားရာတွင် အောက်ပါအချက်များ ပြည့်စုံအောင်ဖော်ပြရမည်-


- (က) စာရင်းစစ်လုပ်ငန်းအဖွဲ့အမည်၊
- (ခ) စာရင်းစစ်လုပ်ငန်းအဖွဲ့တွင်ပါဝင်သော အစုဝင်များ၏အမည်များ၊
- (ဂ) ယင်းတို့၏ အများနှင့်ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ် အမှတ်များ၊
- (ဃ) ယင်းတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ၊
- (င) အသုံးပြုမည့် Letter Head ပါသည့် ရုံးသုံးစာရွက်၊

- (စ) အစုစပ်သဘောတူညီချက် ( Partnership Agreement/ Memorandum of Agreement) ၊ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း (Memorandum of Association and Articles of Association)၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် ပုံစံ (၆) နှင့် ပုံစံ (၂၆) မိတ္တူများ ၊ လက်ရှိအစုရှင်များစာရင်း၊
- (ဆ) စာရင်းစစ်လုပ်ငန်းကိုယ်စားလက်မှတ်ရေးထိုးမည့်သူများစာရင်း

၁၀။ အထက်အပိုဒ် ၉(စ) ပါ အစုစပ်သဘောတူညီချက်/ သင်းဖွဲ့စည်းမျဉ်းတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေပုဒ်မ ၆၈(စ) နှင့်အညီ စီစဉ်ထားမှုကိုဖော်ပြရမည်။ (ဥပမာ- အစုစပ်ဝင်/ ရှယ်ယာပိုင်ရှင်ကွယ်လွန်ခြင်း/ နုတ်ထွက်ခြင်းတို့အတွက် စာရင်းလုပ်ငန်းလုပ်ကိုင်သူမဟုတ်သူများ စာရင်းစစ်လုပ်ငန်းအဖွဲ့တွင်ပါဝင်မလာစေရေး အစီအမံများ)

၁၁။ စာရင်းစစ်လုပ်ငန်းအမည်ကို နှစ်စဉ်မှတ်ပုံတင်ရမည်။ မှတ်ပုံတင်ရာတွင် လျှောက်လွှာကြေးကျပ် ၁,၀၀၀ (ကျပ်တစ်ထောင်) နှင့် မှတ်ပုံတင်ကြေးအဖြစ် စာရင်းစစ်လုပ်ငန်းကိုယ်စားလက်မှတ်ရေးထိုးမည့်သူ တစ်ဦးလျှင် တစ်နှစ် ကျပ် ၁၀၀,၀၀၀ (ကျပ်တစ်သိန်း) နှုန်းဖြင့် ပေးသွင်းရမည်။

၁၂။ စာရင်းစစ်လုပ်ငန်းအဖွဲ့တွင်ပါဝင်သည့် အစုဝင်အပြောင်းအလဲဖြစ်ပါက အပြောင်းအလဲဖြစ်သည့် ရက်မှ ရက်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံစာရင်းကောင်စီသို့တင်ပြရမည်။

  
ခင်စန်းဦး  
အတွင်းရေးမှူး

စာအမှတ်၊ မစက/ ၇၀၃ /( ၉၇၉ / ၂၀၁၅)

ရက်စွဲ၊ ၁၆ -၁၂-၂၀၁၅

ဖြန့်ဝေခြင်း

ကြော်ငြာသင်ပုန်း

မိတ္တူ

မြန်မာနိုင်ငံစာရင်းကောင်စီဝင်များအားလုံး

မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းအလုပ်အမှုဆောင်များအားလုံး

အမိန့်ကြော်ငြာစာဖိုင်

ရုံးလက်ခံ

မျှောစာတွဲ